

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန

အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်
အမှတ်၊ ၈ /၂၀၁၉

နေပြည်တော်၊ ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်)

နိုင်ငံခြားငွေဖြင့် ပေးချေမှုများဆောင်ရွက်သည့်အခါ နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့်
ဖြစ်ပေါ်သည့် အရှုံး နှင့် အမြတ်ကို ဝင်ငွေခွန် စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ခြင်း ရှိ/ မရှိ
အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း

၁။ ပြည်တွင်းအခွန်များဦးစီးဌာနသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောတူညီချက်
ဖြင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၁၊ ပုဒ်မခွဲ (ဂ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ နိုင်ငံခြားငွေဖြင့်
ပေးချေမှုများဆောင်ရွက်သည့်အခါ နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် ဖြစ်ပေါ်သည့်
အရှုံး နှင့် အမြတ်ကို ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ခြင်း ရှိ/ မရှိ နှင့်စပ်လျဉ်း၍
လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းကို ရှင်းလင်းစွာသိရှိနိုင်စေရန်အတွက် အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း
ဖြစ်ပါသည်။

သက်ဆိုင်သည့်အကြောင်းအရာ

၂။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်သည် နိုင်ငံခြားငွေဖြင့် ပေးချေမှုများဆောင်ရွက်သည့်အခါ
နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် ဖြစ်ပေါ်ခဲ့သည့် အရှုံး သို့မဟုတ် အမြတ်ကို ဝင်ငွေခွန်
စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ခြင်း ရှိ/ မရှိ နှင့် စပ်လျဉ်း၍ ပြည်တွင်းအခွန်များဦးစီးဌာန
အနေဖြင့် မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုကြောင်း ရှင်းလင်းအသိပေးချက် ဖြစ်ပါသည်။

အကျိုးသက်ရောက်သူများ

၃။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်သည် နိုင်ငံခြားငွေဖြင့်ပေးချေမှုများ ဆောင်ရွက်သည့်အခါ
နိုင်ငံခြားငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် အရှုံး သို့မဟုတ် အမြတ် ပေါ်ပေါက်သည့် အခွန်ထမ်း
များအပေါ်တွင် အကျိုးသက်ရောက်ပါသည်။

သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်

၄။ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ (စ) “ ဝင်ငွေရရှိသည် ဆိုသည်မှာ ဝင်ငွေရရှိခြင်း၊ ဝင်ငွေရရှိ

သည်ဟု မှတ်ယူခြင်း၊ ဝင်ငွေဖြစ်ထွန်းပေါ်ပေါက်ခြင်း သို့မဟုတ် ဝင်ငွေဖြစ်ထွန်းပေါ်ပေါက်သည်ဟု မှတ်ယူခြင်းတို့ကို ဆိုသည်။ ” ဟူ၍ ပြဋ္ဌာန်းထားပါသည်။

လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်

၅။ နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် စစ်မှန်သော အမြတ်ငွေ (Realized Profit)ကို ဝင်ငွေခွန်စည်းကြပ်ရာတွင် ဝင်ငွေအဖြစ် ထည့်သွင်းတွက်ချက်စည်းကြပ်ရမည် ဖြစ်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်း ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် စစ်မှန်သော အရှုံးငွေ (Realized Loss)ကိုလည်း ဝင်ငွေခွန်စည်းကြပ်ရာတွင် ဆုံးရှုံးငွေအဖြစ် ထည့်သွင်းတွက်ချက်၍ နုတ်ပယ်ရမည် ဖြစ်ပါသည်။ လုပ်ငန်းများ စတင်ခြင်းမရှိသေးမီ နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများကို ဘဏ်စာရင်း တွင် ထိန်းသိမ်းထားရှိစဉ် နိုင်ငံခြားငွေလဲလှယ်နှုန်းပြောင်းလဲမှုကြောင့် ဖြစ်ထွန်းပေါ်ပေါက်သည့် အစစ် အမှန်မဟုတ်သော အမြတ်ငွေ (Unrealized Profit) သည် ဝင်ငွေခွန်ကျသင့်ခြင်းမရှိသကဲ့သို့ ယင်းသို့ ဖြစ်ပေါ်သည့် အစစ်အမှန်မဟုတ်သော အရှုံး (Unrealized Loss) သည်လည်း ဝင်ငွေခွန် စည်းကြပ်ရာ တွင် ထည့်သွင်းတွက်ချက် နုတ်ပယ်ခံစားခွင့် မရှိပါ။

နမူနာဖြစ်စဉ် (၁) ဘဏ်အပ်ငွေ

ကုမ္ပဏီ “ A ” သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကို ရင်းနှီးမြှုပ်နှံရန် “ B ” အမည်ရှိ ဘဏ်တစ်ခုတွင် အပ်နှံခဲ့ပါသည်။ ထိုနေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၂၀၀ ကျပ်ဖြစ်ပါသည်။ ဘဏ္ဍာနှစ် ကုန်ဆုံးချိန် ၃၁-၃-၂၀၁၉ ရက်နေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ထုတ်ပြန်သည့် နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၄၀၀ ကျပ် ဖြစ်ပါသည်။

၃၀-၄-၂၀၁၈ ရက်နေ့ရှိ အမေရိကန်ဒေါ်လာ	$၅၀,၀၀၀ \times ၁,၂၀၀$ ကျပ် = ၆၀,၀၀၀,၀၀၀
၃၁-၃-၂၀၁၉ ရက်နေ့ရှိ အမေရိကန်ဒေါ်လာ	$၅၀,၀၀၀ \times ၁,၄၀၀$ ကျပ် = ၇၀,၀၀၀,၀၀၀
အမြတ်ပေါ်ပေါက်ငွေ	၁၀,၀၀၀,၀၀၀

{ကုမ္ပဏီ “ A ” သည် နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံငွေများ ထိန်းသိမ်းထားရှိစဉ် နိုင်ငံခြားငွေ လဲလှယ်နှုန်း အပြောင်းအလဲကြောင့် ဖြစ်ပေါ်လာသော အစစ်အမှန်မဟုတ်သော အမြတ်ငွေ (Unrealized Profit) ကို ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ရန် မလိုပါ။}

နမူနာဖြစ်စဉ် (၂) ဘဏ်အပ်ငွေ

ကုမ္ပဏီ “ A ” သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကို

ရင်းနှီးမြှုပ်နှံရန် “ B ” အမည်ရှိ ဘဏ်တစ်ခုတွင် အပ်နှံခဲ့ပါသည်။ ထိုနေ့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၂၀၀ ကျပ် ဖြစ်ပါသည်။ ဘဏ္ဍာနှစ် ကုန်ဆုံးချိန် ၃၁-၃-၂၀၁၉ ရက်နေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၀၀၀ ကျပ်ဖြစ်ပါသည်။

၃၀-၆-၂၀၁၈ ရက်နေ့ရှိ အမေရိကန်ဒေါ်လာ $၅၀,၀၀၀ \times ၁,၂၀၀$ ကျပ် = ၆၀,၀၀၀,၀၀၀

၃၁-၃-၂၀၁၉ ရက်နေ့ရှိ အမေရိကန်ဒေါ်လာ $၅၀,၀၀၀ \times ၁,၀၀၀$ ကျပ် = ၅၀,၀၀၀,၀၀၀

အရှုံးပေါ်ပေါက်ငွေ $\underline{\hspace{10em}} = ၁၀,၀၀၀,၀၀၀$

{ကုမ္ပဏီ “A” သည် နိုင်ငံခြားငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ထိန်းသိမ်းထားရှိစဉ် နိုင်ငံခြားငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့်ဖြစ်ပေါ်လာသည့် အစစ်အမှန်မဟုတ်သော အရှုံးငွေ (Unrealized Loss) ကို ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်နုတ်ပယ်ရန် မလိုပါ။}

နမူနာဖြစ်စဉ် (၃) ကုန်စည်များဝယ်ယူခြင်း

ကုမ္ပဏီ “ A ” သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ကုန်စည်များဝယ်ယူရန် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ဖြင့် စာချုပ်ချုပ်ဆိုပါသည်။ ထိုစာချုပ် ချုပ်ဆိုသောနေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၂၀၀ ကျပ် ဖြစ်၍ စုစုပေါင်း ကျပ် ၆၀,၀၀၀,၀၀၀ ဖြစ်ပါသည်။ နောက်ထပ် ၂၁ ရက်အကြာ ဇူလိုင်လ ၁၁ ရက်နေ့တွင် ထိုကုန်ပစ္စည်း ဝယ်ယူထားသောငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကို ပေးချေရပါသည်။ ထိုပေးချေသည့်နေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၂၅၀ ကျပ်ဖြစ်၍ စုစုပေါင်း ကျပ် ၆၂,၅၀၀,၀၀၀ ဖြစ်ပါသည်။ နိုင်ငံခြားငွေလဲလှယ်နှုန်း ကွာခြားမှုကြောင့် ပေါ်ပေါက်သည့် စစ်မှန်သော ဆုံးရှုံးမှု (Realized Loss) ကျပ် ၂,၅၀၀,၀၀၀ ကို ဝင်ငွေခွန်စည်းကြပ်ရာတွင် နုတ်ပယ်ခံစားခွင့် ရှိပါသည်။

၂၀-၆-၂၀၁၈ ရက်နေ့ရှိ အမေရိကန်ဒေါ်လာ $၅၀,၀၀၀ \times ၁,၂၀၀$ ကျပ် = ၆၀,၀၀၀,၀၀၀

၁၁-၇-၂၀၁၈ ရက်နေ့ရှိ အမေရိကန်ဒေါ်လာ $၅၀,၀၀၀ \times ၁,၂၅၀$ ကျပ် = ၆၂,၅၀၀,၀၀၀

အရှုံးပေါ်ပေါက်ငွေ $\underline{\hspace{10em}} = ၂,၅၀၀,၀၀၀$

{ကုမ္ပဏီ “ A ” သည် ကုန်စည်အရောင်းအဝယ်ပြုလုပ်စဉ် နိုင်ငံခြားငွေလဲလှယ်နှုန်း အပြောင်းအလဲကြောင့် ဖြစ်ပေါ်သည့် အရှုံးပေါ်ပေါက်ငွေသည် စစ်မှန်သော အရှုံးငွေ (Realized Loss) ဖြစ်သဖြင့် ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းနုတ်ပယ်၍ တွက်ချက်ခွင့်ရှိပါသည်။}

နမူနာဖြစ်စဉ် (၄) ကုန်စည်များဝယ်ယူခြင်း

ကုမ္ပဏီ “ A ” သည် ၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိ ကုန်စည်များကို ဒုတိယအကြိမ် ထပ်မံဝယ်ယူပါသည်။ ၎င်းနေ့တွင်ပင် ငွေပေးချေရမည် ဖြစ်ကြောင်း သဘောတူလက်ခံကြသည်ဖြစ်ရာ ထိုပေးချေသည့်နေ့တွင် ဗဟိုဘဏ်၏ တရားဝင် နိုင်ငံခြားငွေလဲလှယ်နှုန်းသည် ၁ ဒေါ်လာ = ၁,၃၀၀ ကျပ်ဖြစ်ပါ၍ စုစုပေါင်း ကျပ် ၆၅,၀၀၀,၀၀၀ ကျသင့်ပါသည်။ အခွန်စာရင်းရှင်းလင်းသည့်နေ့ (၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့)ရှိ ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၃၅၀ ကျပ် ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းအရ ကျသင့်ငွေ ကျပ် ၆၇,၅၀၀,၀၀၀ နှင့် ကုန်စည်ဝယ်ယူစဉ် (၂၀၁၉ ခုနှစ် မတ်လ ၂၀ ရက်နေ့) က ပေးချေခဲ့သည့် ငွေကျပ် ၆၅,၀၀၀,၀၀၀ တို့၏ ကွာခြားချက် အရှုံးပေါ်ပေါက် ငွေ ကျပ် ၂,၅၀၀,၀၀၀ ကို ဝင်ငွေခွန် စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက် နုတ်ပယ်ခွင့်မရှိပါ။

၂၀-၃-၂၀၁၉ ရက်နေ့ရှိ အမေရိကန်ဒေါ်လာ	၅၀,၀၀၀ × ၁,၃၀၀ ကျပ် = ၆၅,၀၀၀,၀၀၀
၃၁-၃-၂၀၁၉ ရက်နေ့ရှိ အမေရိကန်ဒေါ်လာ	၅၀,၀၀၀ × ၁,၃၅၀ ကျပ် = ၆၇,၅၀၀,၀၀၀
အရှုံးပေါ်ပေါက်ငွေ	= ၂,၅၀၀,၀၀၀

{ကုမ္ပဏီ “ A ” သည် နိုင်ငံခြားငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် ပေါ်ပေါက်သည့် အရှုံးငွေ ကျပ် ၂,၅၀၀,၀၀၀ သည် အစစ်အမှန်မဟုတ်သော အရှုံးငွေ (Unrealized Loss) ဖြစ်သဖြင့် ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ရန်မလိုပါ။}

နမူနာဖြစ်စဉ် (၅) ဆောင်ရွက်ခများ ပေးချေခြင်း

ကုမ္ပဏီ “ A ” သည် မိမိကုမ္ပဏီ၏ ဆိုင်ခွဲများသို့ ကုန်ပစ္စည်းများပေးပို့ရန်အတွက် သယ်ယူပို့ ဆောင်ရေးလုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီ “ B ” နှင့် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။ စာချုပ်ပါသဘောတူညီချက်အရ သယ်ယူပို့ဆောင်ခ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ ကို ကုမ္ပဏီ “ A ” က ပေးချေရမည်ဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုသောနေ့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၂၀၀ ကျပ် ဖြစ်၍ စုစုပေါင်း ကျပ် ၃၆,၀၀၀,၀၀၀ ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် သယ်ယူပို့ဆောင်ခ အမေရိကန် ဒေါ်လာ ၃၀,၀၀၀ ကို ပေးချေခဲ့ရပါသည်။ ထိုပေးချေသည့်နေ့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ် ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၂၅၀ ကျပ်ဖြစ်၍ စုစုပေါင်း ကျပ် ၃၇,၅၀၀,၀၀၀ ဖြစ်ပါသည်။

- ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် အခွန်စာရင်းရှင်းလင်းသည့်နေ့ (၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့)ရှိ ဗဟိုဘဏ်၏ နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ ၁ ဒေါ်လာ = ၁,၃၅၀ ကျပ် ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းအရကျသင့်ငွေ ကျပ် ၄၀,၅၀၀,၀၀၀

နှင့် စာချုပ် ချုပ်ဆိုစဉ်က သဘောတူညီခဲ့သည့် ငွေကျပ် ၃၆,၀၀၀,၀၀၀ တို့၏ ကွာခြားချက် ပေါ်ပေါက်ငွေ ကျပ် ၄,၅၀၀,၀၀၀ ကို ကုမ္ပဏီ “ A ” က အရှုံးငွေ အဖြစ်လည်းကောင်း၊ ကုမ္ပဏီ “ B ” က အမြတ်ငွေ အဖြစ်လည်းကောင်း နှစ်ချုပ်စာရင်းတွင် ထည့်သွင်းရေးဆွဲတင်ပြလာခဲ့သည်။ ယင်းသို့တင်ပြလာသည့် အရှုံးငွေ/ အမြတ်ငွေ တို့ကို ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ခြင်းမပြုရပါ။


{နိုင်ငံခြားငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် ပေါ်ပေါက်သည့် အရှုံးငွေ/ အမြတ်ငွေ ကျပ် ၄,၅၀၀,၀၀၀ သည် ကုမ္ပဏီ “A” နှင့် ကုမ္ပဏီ “ B ” တို့အတွက် အစစ်အမှန် မဟုတ်သော အရှုံးငွေ (Unrealized Loss)/ အစစ်အမှန်မဟုတ်သော အမြတ်ငွေ (Unrealized Profit) ဖြစ်သဖြင့် ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ရန်မလိုပါ။}

- ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် (၂၀၁၉ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့) အခွန်စာရင်းရှင်းလင်းရာတွင် ကျသင့်သယ်ယူပို့ဆောင်ခငွေ ပေးချေခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းအရကျသင့်ငွေ ကျပ် ၃၇,၅၀၀,၀၀၀ နှင့် စာချုပ် ချုပ်ဆိုစဉ်က သဘောတူညီခဲ့သည့် ငွေကျပ် ၃၆,၀၀၀,၀၀၀ တို့၏ ကွာခြားချက် ပေါ်ပေါက်ငွေ ကျပ် ၁,၅၀၀,၀၀၀ ကို ကုမ္ပဏီ “ A ” က အရှုံးငွေ အဖြစ်လည်းကောင်း၊ ကုမ္ပဏီ “ B ” က အမြတ်ငွေ အဖြစ်လည်းကောင်း ယင်းနှစ်ချုပ်စာရင်းတွင် ထည့်သွင်းရေးဆွဲတင်ပြလာခဲ့သည်။ ယင်းသို့တင်ပြလာသည့် အရှုံးငွေကို နုတ်ပယ်ခွင့်ပြုခြင်း/ အမြတ်ငွေကို စုစုပေါင်းဝင်ငွေတွင် ထည့်သွင်းခြင်းတို့ကို ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ရမည် ဖြစ်ပါသည်။

{နိုင်ငံခြားငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် ပေါ်ပေါက်သည့် အရှုံးငွေ/ အမြတ်ငွေ ကျပ် ၁,၅၀၀,၀၀၀ သည် ကုမ္ပဏီ “A” နှင့် ကုမ္ပဏီ “ B ” တို့အတွက် စစ်မှန်သောအရှုံးငွေ (Realized Loss)/ စစ်မှန်သောအမြတ်ငွေ (Realized Profit) ဖြစ်သဖြင့် ဝင်ငွေခွန်စည်းကြပ်ရာတွင် ထည့်သွင်းတွက်ချက်ရပါမည်။}

- ၆။ ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါသည်။
- ၇။ ပြည်တွင်းအခွန်များဦးစီးဌာန၏ ၈-၄-၂၀၁၉ ရက်စွဲပါ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက် အမှတ်၊ ၄/ ၂၀၁၉ ကို ဤအဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုချက်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။

စာအမှတ်၊ ၁(၂)/ ဥစ-၁/ ပတခ/ ၂၀၁၉ (၁၃၃၁)
ရက်စွဲ ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်


(မင်းထွဋ်)
ညွှန်ကြားရေးမှူးချုပ်

၂၀၁၉. ၁၁. ၁၁

ဖြန့်ဝေခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီ

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်း
ကြေညာပေးပါရန် မေတ္တာရပ်ခံပေးပို့ပါသည်။

ဒုတိယညွှန်ကြားရေးမှူးချုပ် (အားလုံး)

ဌာနခွဲညွှန်ကြားရေးမှူး (အားလုံး)

ဌာနမှူး၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး

ဌာနမှူး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)

တိုင်းဒေသကြီး/ ပြည်နယ်အခွန်ဦးစီးဌာနမှူး (အားလုံး)

ပြည်ထောင်စုနယ်မြေအခွန်ဦးစီးဌာနမှူး

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း

ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း

သက်ဆိုင်ရာအခွန်ထမ်းများ
ကို အသိပေးရှင်းလင်းရန်
ညွှန်ကြားပေးပို့ပါသည်။

မိတ္တူကို

ရုံးလက်ခံ

မျှောစာတွဲ